

နေပွေကျက်ကျက် နဲ့ <nei pu kyet kyet> 烈日, 炎日
 နေပူးသီး နဲ့ <nei pu gan dhi> 在阳光下成熟的果实
 နေပူခိုင်တာ နဲ့ <nei bu khyein ta> 日照
 နေပူစ်ခါး နဲ့ <nei bu sat kha> 烈日下, 炎热的气温下:
 ～ မရှေ့ခြင်အလုပ်လုပ်စားရတယ်။ 得冒着炎热干活以维持生活。
 နေပူစ်စ် နဲ့ <nei bu sat sat> 烈日, 炎日
 နေပူဘာ နဲ့ <nei bu za> 温暖的阳光: လာအိန္ဒကာ ~
 ရတယ်။ 来, 这儿有阳光。
 နေပူဘာလွှဲ ကဲ <nei bu za hlon> 晒太阳取暖
 နေပူမီ ကဲ <nei bu mi> 中暑: ～ ရှုခေါင်းကိုက်သည်။ 因中暑头疼。
 နေပူမီး နဲ့ <nei bu mo> 晴天时下的雨
 နေပူထို့ ကဲ <nei bu hlan> 晒, 晾
 နေပူဖျုပ် ကဲ <nei bu shat> 中暑, 发痧
 နေပျော် ကဲ <nei pyaut> = နေလုံးပျော်
 နေပြု ကဲ <nei pya> 晒, 晾晒,
 နေပြော် နဲ့ <nei byaut> 阳光穿过孔道投下的光斑
 နေပြည်တော် နဲ့ <nei byi daw> 京都, 都城
 နေပွင့် ကဲ <nei pwin> 放晴
 နေပ်ထို့ ကဲ <nei phin hto> 太阳晒着屁股。日上三竿,
 ခါတိုင်းဆိုလျှင် ~ မှာလေးရှိသည်။ 平时要睡到日上三竿才起床。
 နေပို့မာနဲ့ နဲ့ <nei beit hman> 太阳
 နေမ နဲ့ <nei ma> (古)久住
 နေပထိတို့မထို့ ကဲ <nei m-hti' htain m-hti> 坐卧不宁,
 忐忑不安
 နေမထိတို့မသာ ကဲ <nei m-hti' htain m-tha> 坐立不安:
 နေဝှက်အမျှရင်တထိတို့မ ~ ဖြစ်နေတာပေါ့။ 每天都提心吊胆, 坐立不安。/ မျာ်မြို့မဲ့တိတို့မသလို ~ ဖြစ်နေသည်။ 如坐针毡, 坐立不安。
 နေပို့သားဇူ့ နဲ့ <nei mi' tha: zu> 【天】太阳系
 နေမုတ် ကဲ <nei mon tet> (诗)日出
 နေမင်း နဲ့ <nei min> ①(诗)太阳 ②【植】一种山柰属植物, 药仙兰 *Euryclies amboinensis* Loud
 နေမျိုး နဲ့ <nei myo> 古代缅甸皇帝授给大臣的一种勋衔
 နေမြဲ ကဲ <nei mye> 礼毕, 稍息(队列用口令)
 နေမြင့် ကဲ <nei myin> 太阳若高, 日上三竿
 နေမြင်စွဲမြင့် နဲ့ <nei myin la' myin> ①屋顶破烂不堪的房屋 ②精通星相学的人: ～ ပြစ်သားဆုံး: 星相大师
 နေမွန်းချော် နဲ့ <nei mun: gyet> (诗)正午
 နေမွန်းဇော် နဲ့ <nei mun: zaun> 午后
 နေမွန်းတည် I ကဲ <nei mun: te> 值正午 II နဲ့ <nei

mun: de> 正午
 နေမွန်းတို့ နဲ့ <nei mun: dein> 午后
 နေမွန်းယို့ နဲ့ <nei mun: yein> 午后
 နေမွန်းလတ် နဲ့ <nei mun: lat> (罕)大约上午九点至中午
 နေမွန်းလွှဲ နဲ့ <nei mun: lwe> 午后
 နေယျခေါ်သာ နဲ့ <nei ya' daw: tha> [巴]讲话或写文章意思不确切的毛病
 နေရာ နဲ့ <nei ya> ①地方, 位置 ②职位
 နေရာကျ I ကဲ <nei ya kya> ①合适: ပါးရာားတောက်ရောက် ခဲတ်ပောင်းပို့ဆိုတော့သို့ ~ တာပေါ့။ 已经能直接通火车, 太好了! ②结婚: ကျနော်ပြုနဲ့တို့ယူနာမြှုံးဆာများ ~ သွားပြီ။ 我弟弟和那个女护士结婚了。II ကဲ <nei ya gya> 合适, 怡如其分
 နေရာချော် ကဲ <nei ya khya> ①处置, 安置, 安排: ဤလူတို့ကို ~ ပေးရေးကိစ္စမှု့ခေါက်ခဲသောပြဿနာတရပ်ဖြစ်သည်။ 安置这些人是一个困难问题。②许配: မြန်းကိုလွှားပြေား ~ နိုးခိုးစွဲတယ်။ 打算把妙伦许配给銮奎。
 နေရာချော်နဲ့ နဲ့ <nei ya khyun> (古)朝中要臣朝见皇帝时的特殊座位(比နေရာချော်更体面的座位)
 နေရာချော်သွေ့ နဲ့ <nei ya nga: dhwe> (古)上朝时在御座前按官职级别规定的五种座位, 即: ဦးတော်စနည်းအတွင်း တဝါဒပြင်တဝါဒ
 နေရာတကာ နဲ့ <nei ya d-ga> ①到处: ～ ကြော်ကြော်ထားတယ်။ 到处贴广告。②事事: ～ ဝင်မပြောနဲ့ 别事事插嘴。
 နေရာတော် ကဲ <nei ya d-gya> 有条不紊
 နေရာတား ကဲ <nei ya hta> 重视, 尊重: လူကြိမ်းသူများကို ~ ရှုက်နေတော့လေးရှုံးကြသည်။ 有尊重和叩拜父母的习惯。
 နေရာထိုင် နဲ့ <nei y-htaint> (僧侶用的)坐垫
 နေရာထိုင်ခိုင် နဲ့ <nei ya htain gin> 坐垫, 坐席
 နေရာထုံး နဲ့ <nei ya phon> = နေရာထိုင်
 နေရာထုံး ကဲ <nei ya yu> ①就坐, 占地方: အသိသီး ~ ရှိ ထိုင်ကြသည်။ 各就各位坐好。/ စားပွဲမှာစာအုပ်တွေက တော်တော် ~ ထားတယ်။ 桌子上的书占了不少地方。②(口令)各就各位: ～ အသင့်မြေပြု။ 各就各位! 预备! 跑!
 နေရာရှာ့ ကဲ <nei ya sha> ①找麻烦, 劳累: ～ လိုက်တာသွား ချက်မနေပါနဲ့တော့ ～ 太麻烦了, 别做饭菜了。②添麻烦
 နေရာလပ် နဲ့ <nei ya lat> 空位子, 空隙: မောင်လိုက်မှုံး အကြားထွင် ~ များရှိလေသည်။ 分子之间存在着空隙。
 နေရာလွှဲ နဲ့ <nei ya lut> ①空位子 ② = နေရာချော်
 နေရိရိ နဲ့ <nei yi yi> 黄昏
 နေရှု နဲ့ <nei ru> [巴]【佛】须弥山
 နေရှိဘို့ နဲ့ <nei ro bi myo> 内罗毕(肯尼亚首都)
 နေရှုက် နဲ့ <nei yet> 【天】太阳日